



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၈)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်

မာတိကာစဉ်

- | | | |
|----|---|-------|
| ၁။ | မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသော ဥပဒေနှင့်နည်းဥပဒေများအကြောင်း သိကောင်းစရာ။ | ၂-၄ |
| ၂။ | ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့်ကုန်စည်အမျိုးအစားများနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း။ | ၅-၆ |
| ၃။ | ပင်လယ်ပြင်ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာအကြံဉာဏ်များရရှိရေးနှင့်စပ်လျဉ်း၍ ပင်လယ်ဥပဒေဆိုင်ရာအပြည်ပြည်ဆိုင်ရာခုံရုံးရှေ့မှောက်တွင်ကျွန်းနိုင်ငံငယ်များ မှသက်သေထွက်ဆိုခြင်း။ | ၇-၈ |
| ၄။ | International Chamber of Commerce (ICC)၏ အငြင်းပွားမှုဖြေရှင်းခြင်း နည်းလမ်းများကို လေ့လာတင်ပြခြင်း။ | ၉-၁၁ |
| ၅။ | ပြင်သစ်စောင့်ကြည့်ရေးဌာနက မြင့်မားသည့် ဓာတ်ရောင်ခြည်ထွက်ရှိသော iPhone 12 ရောင်းချခြင်းကို ရပ်ဆိုင်းစေခြင်း။ | ၁၂-၁၃ |



မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသော ဥပဒေနှင့် နည်းဥပဒေများအကြောင်း သိကောင်းစရာ

ဥပဒေရေးရာဝန်ကြီးဌာနက ဝန်ဆောင်မှုပေးနေသော မြန်မာဥပဒေသတင်းအချက်အလက်စနစ်(MLIS)တွင် ယခုသိတင်းပတ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေ ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန်သည့် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားများနှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည့် ဝန်ထမ်းများထောက်ပံ့ချီးမြှင့်ခြင်းသီးသန့်ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတို့ကို အများပြည်သူများ လွယ်လင့်တကူကြည့်ရှုနိုင်ရန် ဖော်ပြဝန်ဆောင်မှုပေးထားသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေပုဒ်မ ၄၀ (ခ)နှင့် ၉၂ တို့အရ (၂၃-၈-၂၀၂၃) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၁၁၅/၂၀၂၃ ဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဝန်ထမ်းများထောက်ပံ့ချီးမြှင့်ခြင်း သီးသန့်ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) သဘောတူခွင့်ပြုချက်အရ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါလုပ်ထုံးလုပ်နည်းအပိုဒ် ၃(က)တွင် ရန်ပုံငွေဆိုသည်မှာ “မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဝန်ထမ်းများ၏အထွေထွေလူမှုရေးလိုအပ်ချက်များ ထောက်ပံ့နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က စီမံခန့်ခွဲ၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းပြင်ပတွင် ထားရှိဆောင်ရွက်သော ဝန်ထမ်းများ ထောက်ပံ့ချီးမြှင့်ခြင်း သီးသန့်ရန်ပုံငွေကိုဆိုသည်” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၈)


၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်

ရန်ပုံငွေစာရင်းထားရှိခြင်းနှင့်စပ်လျဉ်း၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ဝန်ထမ်းများ ထောက်ပံ့ ချီးမြှင့်ခြင်း သီးသန့်ရန်ပုံငွေစာရင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့်ထားရှိပြီး သီးသန့်ရန်ပုံငွေစာရင်းအသစ်သို့ နှစ်စဉ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်အညီ ပေးဆောင် ရမည့်အခွန်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးသည့် နိုင်ငံတော်သို့ ထည့်ဝင်ငွေတို့ကို ပေးဆောင်ပြီး အသားတင်အမြတ်ငွေအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးသော ပမာဏ ကို ကနဦးမတည်ငွေအဖြစ် ထည့်သွင်းရမည်ဖြစ်ကြောင်း တွေ့ရှိရသည်။ ရန်ပုံငွေစာရင်းဖွင့်လှစ် အပ်နှံခြင်းကို မြန်မာ့စီးပွားရေးဘဏ်၊ ငွေစာရင်းခွဲများတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ “ဝန်ထမ်းများ ထောက်ပံ့ချီးမြှင့်ခြင်း သီးသန့်ရန်ပုံငွေ” အမည်ဖြင့် စာရင်းဖွင့်လှစ်အပ်နှံရမည်ဖြစ်ပြီး စာရင်းရှင် စာရင်းဖွင့်လှစ်ရန်လိုအပ်ပါက ကြီးကြပ်မှုကော်မတီ၏ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်နိုင်သည်ကို တွေ့ရှိရ သည်။

ရန်ပုံငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ၏ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း (၃၅/၂၀၁၇)နှင့် ဤလုပ်ထုံးလုပ်နည်းတို့နှင့်အညီ ဝန်ထမ်းနှင့်မိသားစုဝင်များ၏ သားရေး၊ နာရေး၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာ အထူးကိစ္စရပ်များအတွက် ကြီးကြပ်မှု ကော်မတီက မူချမှတ်၍ ချီးမြှင့်ထောက်ပံ့ခြင်း၊ ဝန်ထမ်းနှင့်မိသားစုဝင်များအတွက် ပညာသင်စရိတ် ထောက်ပံ့ခြင်းနှင့် ပညာထူးချွန်ဆုချီးမြှင့်ခြင်း၊ အားကစားပြိုင်ပွဲများကျင်းပခြင်း၊ ဌာနကိုယ်စားပြု အားကစားအသင်းများအတွက် သုံးစွဲခြင်းနှင့် အားကစားထူးချွန်ဆုချီးမြှင့်ခြင်း၊ ဝန်ထမ်းများအတွက် တူညီဝတ်စုံထောက်ပံ့ပေးခြင်း၊ နေ့ကြီးရက်ကြီးများတွင်ကျင်းပသည့် အခမ်းအနားများအတွက်သုံး စွဲခြင်း၊ ပြည်တွင်း ပြည်ပသင်တန်းများ၊ ဆွေးနွေးပွဲများနှင့် အစည်းအဝေးများသို့ တက်ရောက်သည့် ဝန်ထမ်းများအားထောက်ပံ့ခြင်း၊ သင်တန်းထူးချွန်ဆုချီးမြှင့်ခြင်း၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင် ချိန်တွင် သက်သာသောနှုန်းထားဖြင့် စားသောက်နိုင်ရေးအတွက် စီစဉ်ထောက်ပံ့ပေးခြင်း၊ လူမှုရေး ဆိုင်ရာကိစ္စရပ်များအတွက် ထောက်ပံ့လှူဒါန်းခြင်း ကိစ္စရပ်များတွင် သုံးစွဲနိုင်ကြောင်းနှင့် ရန်ပုံငွေ သုံးစွဲရာတွင် ဝန်ထမ်းဖွဲ့စည်းပုံအရ ခန့်အပ်ထားသော အမြဲတမ်းဝန်ထမ်းများ၊ ပြည်ထောင်စုအစိုးရ



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ (၁) အမှတ် (၁၈)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်

အဖွဲ့၏ခွင့်ပြုချက်ဖြင့်ခန့်အပ်ထားသော အကြံပေး၊ ပညာရှင်၊ ကျွမ်းကျင်သူများ၊ ယာယီ၊ ပုတ်ပြတ်
ဝန်ထမ်းများ၊ နေ့စားလပေးဝန်ထမ်းများအတွက် သုံးစွဲနိုင်ကြောင်း လေ့လာသိရှိရသည်။

e- Government ဌာနခွဲ
ဝန်ကြီးရုံး
ဥပဒေရေးရာဝန်ကြီးဌာန



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၈)

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်အမျိုးအစားများနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၃၀-၃-၂၀၂၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေအမှတ် ၁၈/ ၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ(က)ဇယားပါ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ကုန်စည်အမျိုးအစားများအနက် ကုန်စည် ၂၇ မျိုးနှင့် စပ်လျဉ်း၍ ကုန်စည်ထုတ်လုပ်သူ၊ ကုန်သွယ်မှုဆောင်ရွက်သူ၊ ကုန်စည်တင်သွင်းရောင်းချသူ အခွန်ထမ်းများသည် ကုန်စည်ဝယ်ယူမှုများထံမှ မိမိရောင်းချသည့် ကုန်စည်တန်ဖိုးနှင့်အတူ ကျသင့် ကုန်သွယ်လုပ်ငန်းခွန်ထည့်သွင်းကောက်ခံရန် မလိုအပ်သည့် ကုန်စည် ၂၇ မျိုး၏ အဓိပ္ပာယ်ရှင်းလင်း ဖော်ပြချက်များကို ယင်းဥပဒေပုဒ်မ ၉ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုကြောင်းကို အမိန့်ကြော်ငြာစာ အမှတ် ၆၄/ ၂၀၂၃ ဖြင့် စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ခ) အရ ကုန်စည်ထုတ်လုပ်သူ၊ ကုန်သွယ်မှု ဆောင်ရွက်သူ၊ ကုန်စည်တင်သွင်းရောင်းချသူ အခွန်ထမ်းများသည် မိမိရောင်းချသည့် ကုန်စည်တန်ဖိုးနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို ထည့်သွင်းကောက်ခံရန်တာဝန်ရှိပါသည်။ ထို့ကြောင့် အခွန်မကျသင့်သည့် ကုန်စည်အမျိုးအစားများနှင့်သက်ဆိုင်သည့် အဓိပ္ပာယ်ကိုရှင်းလင်းစွာသိရှိမှသာ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည့် ကုန်စည်များအပေါ် မှန်ကန်ထိရောက်စွာ ကောက်ခံဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်အမျိုးအစားများနှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါ သည်။

ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သော ကုန်စည်များနှင့်စပ်လျဉ်း၍ ယခင်ရှင်းလင်းထုတ်ပြန်ခဲ့ သည့် အမိန့်ကြော်ငြာစာအမှတ် ၆၉/ ၂၀၁၇၊ အမိန့်ကြော်ငြာစာအမှတ် ၉၂/ ၂၀၁၈၊ အမိန့်ကြော်ငြာ



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ (၁) အမှတ် (၁၈)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်

စာအမှတ် ၂၄/ ၂၀၂၀၊ အမိန့်ကြော်ငြာစာအမှတ် ၅၁/ ၂၀၂၀၊ အမိန့်ကြော်ငြာစာအမှတ် ၁၄၆/ ၂၀၂၀
နှင့် အမိန့်ကြော်ငြာစာအမှတ် ၄၈၁/ ၂၀၂၁ တို့ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်
သည်ကို သိရှိရပါသည်။

နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း အမိန့်နှင့်ညွှန်ကြားချက်များဌာနခွဲ
ဥပဒေမူကြမ်းစိစစ်ရေးဌာနခွဲ
ဥပဒေရေးရာဝန်ကြီးဌာန

သတင်းအရင်းမြစ် <https://www.mopf.gov.mm>



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၈)

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

ပင်လယ်ပြင် ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အကြံဉာဏ်များရရှိရေးနှင့်စပ်လျဉ်း၍ ပင်လယ်ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံး ရှေ့မှောက်တွင် ကျွန်းနိုင်ငံငယ်များမှ သက်သေထွက်ဆိုခြင်း

ရာသီဥတုပြောင်းလဲမှုနှင့်အပြည်ပြည်ဆိုင်ရာဥပဒေဆိုင်ရာ ကျွန်းနိုင်ငံငယ်များကော်မရှင် The Commission of Small Island States (COSIS)၏ တောင်းဆိုချက်အရ ပင်လယ်ပြင်ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ နိုင်ငံတကာတာဝန်ဝတ္တရားများနှင့်သက်ဆိုင်သည့် ပင်လယ်ပြင်ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာခုံရုံး၏ အများပြည်သူရှေ့မှောက်တွင်ကြားနာခြင်းကို ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့၌ စတင်ခဲ့ပါသည်။

Tuvalu ဝန်ကြီးချုပ် Kausea Natano နှင့် Antigua and Barbuda ဝန်ကြီးချုပ် Gaston Browne တို့က COSIS ကိုယ်စား အပြည်ပြည်ဆိုင်ရာခုံရုံးရှေ့မှောက်တွင် သက်သေခံချက် ပေးခဲ့ကြပါသည်။ ပင်လယ်ပြင်ဥပဒေဆိုင်ရာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း UNCLLOS အရ အဖွဲ့ဝင် နိုင်ငံများ၏ သီးခြားတာဝန်ဝတ္တရားများကို ရှင်းလင်းစေရန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် COSIS က လေထုထဲသို့ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုကြောင့် ဖြစ်စေသည့် ပင်လယ်ပြင်အက်စစ် သဘာဝရှိလာခြင်း၊ ပင်လယ်သမုဒ္ဒရာပူနွေးလာခြင်းနှင့် ပင်လယ်ရေပြင်မြင့်တက်လာခြင်း အပါအဝင် ရာသီဥတု ပြောင်းလဲမှုမှဖြစ်ပေါ်လာသည့်ရလဒ်များ သို့မဟုတ် ဆိုးရွားသည့် အကျိုးသက်ရောက်မှု များနှင့်စပ်လျဉ်း၍ ပင်လယ်ပြင်ပတ်ဝန်းကျင်ညစ်ညမ်းမှုကို တားဆီးခြင်း၊ လျှော့ချခြင်း နှင့် ထိန်းချုပ် ခြင်း၊ ပင်လယ်ပြင်အားအက်စစ်သဘာဝရှိလာစေခြင်းနှင့် ပင်လယ်သမုဒ္ဒရာပူနွေးလာခြင်း၊ ပင်လယ် ရေပြင်မြင့်တက်လာခြင်းအပါအဝင် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးများနှင့်စပ်လျဉ်းသည့် ပင်လယ်ပြင် ပတ်ဝန်းကျင်ကို ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်း တို့နှင့်စပ်လျဉ်း၍ Advisory Opinion တောင်းဆိုမှု တစ်ခုတင်သွင်းခဲ့ပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၈)

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်

အဖွဲ့ဝင် ၃၅ နိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာအစိုးရအဖွဲ့အစည်း ၃ ဖွဲ့ တို့က ကြားနာမှုသို့ တက်ရောက်ခဲ့ပါသည်။ ကုလသမဂ္ဂကဲ့သို့ အခြားသက်ဆိုင်သည့်အဖွဲ့အစည်းများကလည်း အပြည်ပြည် ဆိုင်ရာခုံရုံးသို့ ရေးသားတင်သွင်းချက်များ တင်သွင်းခဲ့ကြပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့် အပြည်ပြည်ဆိုင်ရာဥပဒေဆိုင်ရာ ကျွန်းငယ်နိုင်ငံများကော်မရှင် တည်ထောင်မှုသဘောတူစာချုပ်နှင့်အညီ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် COSIS ကို တည်ထောင်ခဲ့ပါသည်။ Antigua and Barbuda နှင့် Tuvalu နိုင်ငံများသည် မူလပါဝင်လက်မှတ် ရေးထိုးသည့်နိုင်ငံများဖြစ်ကြပါသည်။ အခြားအဖွဲ့ဝင်နိုင်ငံများအဖြစ် Niue၊ Palau၊ St. Kitts and Nevis၊ St. Lucia၊ St. Vincent and Grenadines နှင့် Vanuatu တို့ပါဝင်ကြပါသည်။ လက်ရှိတွင် ဝန်ကြီးချုပ် Natano နှင့် Browne တို့က COSIS ၏ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြပါသည်။

ကျွန်းနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုနှင့် ပင်လယ်ရေပြင်မြင့်တက်မှုများကြောင့် အစား အစာ၊ စွမ်းအင်နှင့် အခြေခံအဆောက်အအုံများအပေါ် ထိခိုက်လာနိုင်သည့် အခြေအနေများကို ရင်ဆိုင်နေရပါသည်။ သင့်လျော်သည့် အရေးယူဆောင်ရွက်မှုမရှိပါက ၂၀၀၀ ခုနှစ်တွင် Tuvalu နိုင်ငံ ၏ ၉၅ ရာခိုင်နှုန်းမှာ ရေလွှမ်းမိုးသွားမည်ဖြစ်သည်။ မတ်လတွင် ကုလသမဂ္ဂက ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ နိုင်ငံတာဝန်ရှိမှုများနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာတရားရုံးထံမှ အကြံဉာဏ်တောင်း ယူသည်ကို မှတ်သားဖွယ်ရာအဖြစ်တွေ့ရှိရပါသည်။ ဇွန်လတွင် အပြည်ပြည်ဆိုင်ရာတရားရုံးက တရားရုံး၏အမှုစီရင်ဆောင်ရွက်မှုများတွင် COSIS ကို ပါဝင်ဆောင်ရွက်စေရန် အခွင့်အာဏာပေးခဲ့ ပါသည်။

အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အာဆီယံရေးရာဌာနခွဲ

ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန

ဥပဒေရေးရာဝန်ကြီးဌာန

Source: <https://www.jurist.org/news/2023/09/small-island-nations-to-testify-before-international-tribunal-seeking-advice-on-obligations-to-reduce-marine-pollution/>



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၈)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်

International Chamber of Commerce (ICC)၏ အငြင်းပွားမှုဖြေရှင်းခြင်း နည်းလမ်းများကို လေ့လာတင်ပြခြင်း

International Chamber of Commerce (ICC) သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအလိုက် ကော်မတီများဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့အကြီးဆုံး စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းဖြစ်ပြီး အငြင်းပွားမှု ဖြေရှင်းရေးဝန်ဆောင်မှုပေးခြင်းကို အဓိကဆောင်ရွက်ပါသည်။ စီးပွားရေးလုပ်ငန်း များဆောင်ရွက်ရာမှ ပေါ်ပေါက်လာသော အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရေးအတွက် ICC ထံ တွင် ဖြေရှင်းလိုပါက ICC တွင် အဖွဲ့ဝင်ဖြစ်ရန် လိုအပ်ခြင်းမရှိဘဲ အဆိုပါဝန်ဆောင်မှုကို ရယူနိုင်ပါသည်။

ICC တွင် အငြင်းပွားမှုဖြေရှင်းခြင်းကို အနုညာတစီရင်ဆုံးဖြတ်ခြင်း၊ စေ့စပ်ဖြေရှင်းခြင်း နှင့် ကျွမ်းကျင်သူများခန့်အပ်ဆောင်ရွက်ခြင်း၊ အငြင်းပွားမှုဖြေရှင်းရေးဘုတ်အဖွဲ့က ဖြေရှင်းဆောင်ရွက် ပေးခြင်းနှင့် Documentary Instruments Dispute Resolution Expertise (DOCDEX) နည်းလမ်း ဖြင့် ဖြေရှင်းပေးခြင်းစသည့် နည်းလမ်းအမျိုးမျိုးဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ICC တွင် အနုညာတစီရင် ဆုံးဖြတ်ခြင်းကို ICC ၏ အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ စည်းမျဉ်းများအရ ဆောင်ရွက်ပြီး ICC ၏ နိုင်ငံတကာ ခုံသမာဓိတရားရုံး(ICC International Court of Arbitration)မှ စီမံခန့်ခွဲပါသည်။ ICC၏ အနုညာတစီရင်ဆုံးဖြတ်ခြင်းနည်းလမ်းသည် ပြောင်းလွယ် ပြင်လွယ်ရှိသည့် လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပြီး ICC အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်အား အမှုရှုံးသော စာချုပ်ဝင်ဘက်မှ လိုက်နာရပါသည်။ အကယ်၍ လိုက်နာရန် ပျက်ကွက်ပါက ကမ္ဘာ တစ်ဝှမ်းလုံးရှိ နိုင်ငံပေါင်း ၁၄၅ ထက်ပိုသည့် နိုင်ငံများတွင် အဆိုပါဆုံးဖြတ်ချက်ကို အတည်ပြု ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရပါသည်။

စေ့စပ်ဖြေရှင်းခြင်းနှင့်စပ်လျဉ်း၍ ICC mediation rules အရ စေ့စပ်ဖြေရှင်းခြင်းများကို ICC International Center for ADR မှ ဆောင်ရွက်ပါသည်။ စေ့စပ်ဖြေရှင်းခြင်းနည်းလမ်းဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အောင်မြင်မှုရရှိပါက ယင်းဆုံးဖြတ်ချက်သည် ပဋိညာဉ်အရ



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၈)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်

စည်းနှောင်မှုရှိသည့် သဘောတူညီချက်တစ်ခုဖြစ်လာသော်လည်း အနုညာတဆုံးဖြတ်ချက်ကဲ့သို့ နိုင်ငံတကာတွင် အတည်ပြု ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

ကျွမ်းကျင်သူများ ခန့်အပ်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ICC International Centre for ADR မှတစ်ဆင့် ICC သည် စာချုပ်ဝင်တစ်ဦးဦး၏ တောင်းဆိုချက်အရ တစ်ဦး သို့မဟုတ် တစ်ဦး ထက်ပိုသော ကျွမ်းကျင်သူများနှင့် ကြားနေသူများ၏ အမည်ကို အဆိုပြုခြင်း၊ ခန့်အပ်ခြင်းနှင့် တရားစွဲဆိုခြင်းများနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။

ICC အငြင်းပွားမှု ဖြေရှင်းရေးဘုတ်အဖွဲ့များကို ICC International Center for ADR ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပါသည်။ ICC အငြင်းပွားမှုဖြေရှင်းရေးဘုတ်အဖွဲ့သည် အဖွဲ့ဝင်တစ်ဦး သို့မဟုတ် သုံးဦးဖြင့် စာချုပ်များအရ ပေါ်ပေါက်သည့် သဘောထားကွဲလွဲမှုများနှင့် အငြင်းပွားမှု များကို ဖြေရှင်းရန် ကူညီပေးသည့် အဖွဲ့ဖြစ်ပါသည်။ စာချုပ်ဝင်များသည် ICC အငြင်းပွားမှု ဖြေရှင်းရေးဘုတ်အဖွဲ့က ချမှတ်သော ဆုံးဖြတ်ချက်များ၊ အကြံပြုချက်များကို လိုက်နာခြင်းဖြင့် ၎င်းတို့အကြား ပေါ်ပေါက်သည့် သဘောထားကွဲလွဲမှုများ၊ အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်မည် ဖြစ်ပါသည်။

DOCDEX သည် ဘဏ်တစ်ခုမှ ဘဏ်တစ်ခုသို့ ပြန်အမ်းငွေနှင့် ကောက်ခံမှုများကဲ့သို့သော စာရွက်စာတမ်းများမှ ပေါ်ပေါက်လာသည့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းပေးသည့် နည်းလမ်းဖြစ်ပြီး ICC ၏ စည်းမျဉ်းအရ DOCDEX ကို ICC International Center for ADR မှ စီမံခန့်ခွဲပါသည်။ ICC ၏ ဘဏ်စည်းမျဉ်းများနှင့်အညီ DOCDEX နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဆုံးဖြတ်ပြီး စာချုပ်ဝင်များကသဘောတူပါက ယင်းဆုံးဖြတ်ချက်သည် ပဋိညာဉ်ကဲ့သို့ စည်းနှောင်မှု ရှိပါသည်။

အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးသည့် ICC သည် ကုန်ကျ စရိတ်ကို လျှော့ချနိုင်ပြီး အငြင်းပွားမှုများကို ICC တွင် ဖြေရှင်းရန် ရွေးချယ်လျှင် ICC တွင် အဖွဲ့ဝင်



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၈)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်

ဖြစ်ရန်လိုအပ်ခြင်းမရှိဘဲ ၎င်းတို့၏ သီးခြားလိုအပ်ချက်များနှင့်ကိုက်ညီသော အငြင်းပွားမှုဖြေရှင်းရေး ဆိုင်ရာဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။


စီးပွားရေးစာချုပ်စာတမ်းဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

ရည်ညွှန်းကိုးကားချက်

<https://wcl.american.libguides.com/c.php?g=599758&p=4228974>



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ (၁) အမှတ် (၁၈)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်

ပြင်သစ်စောင့်ကြည့်ရေးဌာနက မြင့်မားသည့် ဓာတ်ရောင်ခြည်ထွက်ရှိသော iPhone 12 ရောင်းချခြင်းကို ရပ်ဆိုင်းစေခြင်း

Apple ကုမ္ပဏီ၏ iPhone 12 မော်ဒယ်သည် သတ်မှတ် ဓာတ်ရောင်ခြည်သင့်မှု အဆင့်ထက် ကျော်လွန်နေသောကြောင့် ပြင်သစ်နိုင်ငံအတွင်းရောင်းချခြင်းကိုရပ်ဆိုင်းရမည်ဟု ပြင်သစ်ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ အငယ်တန်းဝန်ကြီး Jean-Noel Barrot က အင်္ဂါနေ့ထုတ် သတင်းစာ တစ်စောင်ဖြစ်သည့် Le Parisien နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ပြင်သစ်ဓာတ်ရောင်ခြည်စောင့်ကြည့်ရေးအဖွဲ့ Agence nationale des frequences (ANFR) က (Smart Phone)စမတ်ဖုန်း၏ဓာတ်ရောင်ခြည်ထွက်နှုန်း Specific Absorption Rate (SAR) သည် တရားဝင်ခွင့်ပြုထားသည်ထက် အနည်းငယ် ပိုမိုမြင့်မားသဖြင့် ပြသသည့်စမ်းသပ်မှုများ ပြုလုပ်ပြီး နောက် iPhone 12 ရောင်းချမှုကို ပိတ်ပင်ရန် Apple အား အသိပေးခဲ့ကြောင်း Barrot က ပြောကြား ခဲ့သည်။ Apple ကုမ္ပဏီသည် 2020 ခုနှစ်ကတည်းက ရောင်းချနေသည့် ဖုန်းနှင့်ဆက်စပ်နေသည့် ဓာတ်ရောင်ခြည်ပြဿနာများကိုဖြေရှင်းရန် ဆော့ဖ်ဝဲလ်အပ်ဒိတ်တစ်ခုဖန်တီးခြင်းဖြင့် လုံလောက်နိုင် မည်ဟု Barrot မှ ပြောကြားခဲ့သည်။

ထို့ပြင် Barrot က "Apple အနေဖြင့် နှစ်ပတ်အတွင်း အကြောင်းပြန်ကြားမည်ဟု မျှော်လင့် ထားကြောင်း၊ အကြောင်းပြန်ကြားရန်ပျက်ကွက်ပါက ဈေးကွက်တွင်း ရောင်းချထားပြီးသော iPhone 12 အားလုံးကို ပြန်လည်သိမ်းဆည်းရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်းနှင့် နည်းပညာထိပ်တန်းကုမ္ပဏီ များအပါအဝင် လူတိုင်းအတွက် စည်းမျဉ်းသည် အတူတူပင်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

သိပ္ပံနည်းကျလေ့လာမှုများအရ ကင်ဆာရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည့် မိုဘိုင်းလ် ဖုန်းများ ကိုင်တွယ်အသုံးပြုခြင်းနှင့် ဆက်စပ်နေသည့် ဓာတ်ရောင်ခြည် SAR တန်ဖိုးများအတွက် ဥရောပသမဂ္ဂက ဘေးကင်းရေးကန့်သတ်ချက်များ ချမှတ်ထားသည်။

ပြင်သစ်နိုင်ငံတွင်လည်း 2020 ခုနှစ်ကစ၍ tablet များ၊ ဆဲလ်ဖုန်းများအပြင် အခြားသော အီလက်ထရောနစ်ထုတ်ကုန်များ၏ဓာတ်ရောင်ခြည်နှုန်းကိုဖော်ပြရေးအတွက် လိုအပ်သည့်စည်းမျဉ်း



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၈)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်

များကိုကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားခဲ့ကြောင်း သိရှိရသည်။ ပြင်သစ်စောင့်ကြည့်ရေးအဖွဲ့သည် apple ၏ iphone 12 နှင့် ပတ်သက်၍ ၎င်းတို့၏တွေ့ရှိချက်များကို အခြား EU အဖွဲ့ဝင်နိုင်ငံများ ကိုလည်း အသိပေးသွားမည်ကြောင်း သိရှိရသည်။

ပြည်တွင်း ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ
ဝန်ကြီးရုံး
ဥပဒေရေးရာဝန်ကြီးဌာန

Source: <https://www.reuters.com/technology/french-watchdog-halts-iphone-12-sales-over-too-high-radiation-minister-2023-09-12/>

ဥပဒေရေးရာဝန်ကြီးဌာန၊ အပတ်စဉ်သတင်းလွှာအား ဥပဒေရေးရာဝန်ကြီးဌာန website တွင်
အောက်ပါအတိုင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

